




အဆင့်သုံး (သတိပေးချက်မြှင့်တင်ခြင်း)

အပြန်အလှန်ထိတွေ့မှုကိုလျော့ချပါ



- အုပ်စုတစ်စုအတွင်း အများဆုံး ၅ ယောက်သာရှိရမည်။
- တစ်နေ့လျှင် လူစုဝေးမှုအများဆုံး ၂ ကြိမ်သာရှိရမည်။
- အုပ်စုများအချင်းချင်းရှောင်နှောခြင်းမလုပ်ပါနဲ့၊ အုပ်စုများအကြား ၁ မီတာခန့်ခွာထားပါ။

လူထူထပ်သောနေရာများအားရှောင်ကြဉ်ပါ။



- သင်၏ နားရက်အား ဖြစ်နိုင်လျှင် ကြားရက်ထဲတွင်ယူပါ။
- လူစုလူဝေးထူထပ်သောနေရာများတွင် စုရုံးခြင်းမပြုပါနှင့်။

ဘေးကင်းလုံခြုံရေး စီမံချက်များအား တိကျစွာလိုက်နာပါ။ .

- ✓ မျက်နှာဖုံးကိုအမြဲတမ်းဆက်လက် ဝပ်ဆင်ထားပါ။
- ✓ သင် နေမကောင်းပါကဆရာဝန်နှင့် ချက်ချင်းပြသပါ။
- ✓ အစားအသောက်၊ ဇွန်းခရင်းများအားမျှဝေသုံးစွဲခြင်းမပြုပါနှင့်။



လူထူထပ်သောနေရာများကိုရှောင်ကြဉ်ရန်နှင့်ညွှန်သည့်အရေအတွက် စစ်ဆေးနိုင်ရန် 'Safe Distance @ Parks' portal သို့ သွားပါ။